

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၈

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄ ၊ ပုဒ်မခွဲ (င) အရ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် ဝင်ငွေခွန်အားလုံးကိုချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် ဇွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်အခွန်ငွေ ----- ကို ပေးဆောင်နိုင်စေရန်အလို့ငှာ ပေးဆောင်ရမည့် အခွန်ပမာဏကို အရစ်ကျ ပေးဆောင်စေခြင်းဖြင့် အချိန်တိုးမြှင့်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

၂။ သို့ရာတွင် လူကြီးမင်းသည် ----- ရက်နေ့တွင် ----- အရစ်အတွက် အခွန်ငွေ ----- ကို ပေးသွင်းရန် ပျက်ကွက်ခဲ့ပါသည်။ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်မှုဖြစ်ပေါ်သဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ ပေးသွင်း ရန်ကျန်ရှိသည့် အခွန်အားလုံး (ပ-အရစ် + ဒု-အရစ်+ တ-အရစ်) စုစုပေါင်း -----/- အား (- - ၂၀) ရက်နေ့တွင် မပျက်မကွက် ပေးသွင်းရမည်။

၃။ လူကြီးမင်း၏ လျှောက်ထားချက်အရ အရစ်ကျပေးဆောင်စေခြင်းဖြင့် အချိန်တိုးမြှင့်ပေးခဲ့သော်လည်း အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခဲ့ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် အခွန်အားလုံးကို မပျက်မကွက် ချက်ချင်းပေးသွင်းရမည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ခြင်းမရှိသေးသည့် အခွန်၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေ အဖြစ်ပေးဆောင်ရမည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)



တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ